



မည်သည့်အချိန်၊ မည်သည့်နေရာတွင် သင်၏ကလေး တစ်ဦးချင်း ကျောင်းကားစီး သွား-ပြန်နိုင်မည်ကို သိထားရန် အရေးကြီးပါသည်။ ဒင်းပားအစိုးရကျောင်းများရှိ စံစားပိုင်ခွင့်ရှိသော ကျောင်းသားများအားလုံးအတွက် အဝါရောင်ကျောင်း ကြိုပို့ကားစီးနင်းသူတိုင်းသည် နေ့စဉ် သူတို့၏ + ကဒ်ကို အသုံးပြုရန် လိုအပ်ပါသည်။ ချွင်းချက်မရှိပါ။ ကဒ်အစားထိုး ပြန်ယူခြင်းနှင့် ယာယီကဒ်များအတွက် သင်၏ ကျောင်းရုံး၊ သို့မဟုတ် ပို့ဆောင်ရေးဝန်ဆောင်မှု ဌာနသို့ နေ့ရာသီလများတွင် ဆက်သွယ်စေလိုပါသည်။

+ လက်မှတ်ကို မည်သို့ အသုံးပြုရမည်နည်း။

- 1 ကျောင်းသားများက ကျောင်းကားတက်-ဆင်းချိန်တွင် သူတို့၏ + ကဒ်ကို ကဒ်ဖတ်စက်ရှေ့တွင် ထား၍ ဖတ်ပါ။
- 2 + ကဒ်ဖတ်စက်က အတည်ပြုသည့်အခါ အသံမည်၍ အစိမ်းရောင်ပြောင်းသွားမည်။
- 3 ကျောင်းသားကားပေါ် တက်-ဆင်းချိန်၊ ရက်စွဲ၊ အချိန်တို့ကို ချက်ချင်း စက်က လုံခြုံသည့်ဒေတာစနစ် တွင်းမှတ်တမ်းတင်သွားမည် ဖြစ်သည်။ ကြိုပို့နှင့် ကျောင်း အရာရှိများသာ ဤအချက်အလက်များကို ရယူနိုင်သည်။

ကဒ်ပြန်လည် ရယူခြင်းနှင့် ယာယီ + လက်မှတ်

- ယာယီလက်မှတ်ကို ကျောင်း၏ရှေ့ရုံးတွင် ရယူ၍ အများဆုံး ၅ ရက်တိုင် အသုံးပြုနိုင်သည်။ တရားဝင် + ကဒ်ကို နောက်ပိုင်းတွင် ပြန်လည်ရယူရမည်။
- ပျောက်ဆုံးသွားသည့် + ကဒ်ကို ပြန်ရယူရန် ကျောင်း၏ ရှေ့ရုံးခန်းသို့ ဆက်သွယ်ပါ။

နောက်ဆုံး လမ်းကြောင်းနှင့် အချိန် သတင်းများအတွက် transportation.dpsk12.org သို့ သွားကြည့်ပါ။ အရေးပေါ်အခြေအနေများတွင် ကျောင်းမှ မိဘများ/ ကျောင်းသားများထံ တိုက်ရိုက်ဆက်သွယ် အကြောင်းကြားမည်။

သိရှိရမည့် ရင်းမြစ်များ

- **ကျောင်းရုံး**- ကျောင်းများသည် သင်ဦးဆုံး ဆက်သွယ်ရမည့်နေရာ ဖြစ်သည်။ တိကျသည့် ကျောင်းဝင်းသို့ ကျောင်းကြိုပို့ ကားသတင်းများကို စုံစမ်းပါ။
- **ဘတ်စ် စေလွှတ်ရေး ဌာန (720) 423-4624** (နံနက် ၅:၃၀ မှ ည ၇:၃၀ နာရီအထိ)
 - ဘတ်စ်ကား ၁၅ မိနစ်ထက်ကျော်၍ နောက်ကျနေလျှင်
 - ကျောင်းသားက ကြိုပို့ကားမစီးလျှင်
 - ကျောင်းသား ပျောက်ဆုံးနေလျှင်
 - ပစ္စည်းပျောက်ဆုံး-ရှာတွေ့ပါက ဒင်းပားအစိုးရကျောင်းများ လုံခြုံ-အန္တရာယ်ကင်းရေးဌာန (720) 423-3911 (ည ၇:၃၀ နောက်ပိုင်း၊ သို့မဟုတ် အရေးပေါ်)
- **ကြိုပို့ဌာန (720) 423-4600** transportation@dpsk12.org
 - လမ်းကြောင်းနှင့် ဘတ်စ်ကား သတင်း
 - + ကဒ်ဆိုင်ရာ မေးခွန်းများ
 - အထွေထွေ သတင်းအချက်များ
- **လုံခြုံစွာပြောဆိုနိုင်သည့်ဌာန 1 (877) 542-SAFE**
 - ကျောင်းသား၏လုံခြုံရေးနှင့် ပတ်သက်၍ သတင်းပို့ရန်
- **မိဘများအတွက် ဝက်ဘ်ပေါ်တယ် myportal.dpsk12.org**
မိဘများသည် ယခုအခါ ကျောင်းသား၏ အရေးကြီးသည့် အချက်အလက်များကို ရယူနိုင်ပြီး၊ ယင်းတို့တွင်-
 - ဘတ်စ်လမ်းကြောင်း အသေးစိတ်သတင်း
 - + ကဒ် အသုံးပြုပုံ
 - အရေးကြီးသည့် ကြိုပို့သယ်ယူပို့ဆောင်ရေး နောက်ဆုံးသတင်းများ
 မိဘများ ပေါ်တယ်သို့ ဆက်သွယ်ရန် သင်၏ကျောင်းသို့ ဆက်သွယ်ပါ။

ကျောင်းသားများ

- ကျောင်းသားများအားလုံးသည် + လက်မှတ်ကို နေ့စဉ် အသုံးပြုရမည်။
- ကျောင်းကား တက်-ဆင်းချိန်တွင် သင်၏ + ကဒ်ကို စက်၌ ဖတ်ပါ။
- ကျောင်းသားများသည် သူတို့၏ + ကဒ်အတွက် တာဝန် ရှိသည်။ သင်၏ကဒ်ကို ဝါးမစားပါနှင့်၊ မချိုးပါနှင့်၊ မပျောက်ဆုံးပါစေနှင့်။
သတင်းများပိုမိုသိရှိရန် transportation.dpsk12.org/pass သို့ သွားကြည့်ပါ။

မိဘများ

- သင့်ကလေး ကျောင်းကားစီးနင်းချိန်တိုင်းတွင် + ကဒ် သုံးရန် သေချာဆောင်ရွက်ပါ။
- အရေးပေါ်အခြေအနေတွင် + ကဒ်က မည်သည့် ကလေးများ ကျောင်းကားပေါ်တွင်ရှိကြောင်း သယ်ယူ ပို့ဆောင်ရေးနှင့် ကျောင်းသို့ တိကျမှန်ကန်စွာ သိရှိစေသည်။
- + ကဒ်ကြောင့် ဒင်းပားအစိုးရကျောင်းများ၏ အရင်းအမြစ်များကို ပိုမိုအကျိုးရှိစွာ သုံးစေနိုင်ပြီး၊ မိဘများနှင့် ဆက်သွယ်ရေး တိုးတက်ကောင်းမွန် စေသည်။

ခံစားရယူပိုင်ခွင့်

- ကြိုပို့ဝန်ဆောင်မှုဌာနသည် ပညာရေးဘုတ်အဖွဲ့က သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း ကားစီးခွင့်ကို ပေးအပ်မည်ဖြစ်သည်။
- **မူလတန်းကျောင်း**။ မူကြိုမှ ၅ တန်းထိ ကျောင်းသားများ သည် စာရင်းပေးသွင်းရန် လိုအပ်ပြီး၊ သတ်မှတ်နယ်ရှိ ကျောင်းမှ ၁ မိုင်ကျော်အဝေးတွင် နေထိုင်သူ ဖြစ်ရမည်။
 - **အလယ်တန်းကျောင်း**။ ၆ တန်းမှ ၈ တန်းအထိ ကျောင်းသားများ သည် စာရင်းပေးသွင်းရန် လိုအပ်ပြီး၊ သတ်မှတ်နယ်ရှိ ကျောင်းမှ ၂.၅ မိုင်ကျော်အဝေးတွင် နေထိုင်သူ ဖြစ်ရမည်။
 - **အထက်တန်းကျောင်း**။ ၉ တန်းမှ ၁၂ တန်းအထိ သတ်မှတ်နယ်ရှိ ကျောင်းမှ ၃.၅ မိုင်ကျော်အဝေးတွင် နေထိုင်သူ ကျောင်းသားများသည် RTD ပတ်စ် အစီအစဉ် ရရှိနိုင်ပါသည်။

မှတ်ချက်။ ကြိုပို့ဝန်ဆောင်မှုများအပေါ် အာမခံနိုင်ပါ။ သို့အတွက်ကြောင့် မိဘများသည် ကျောင်းရွေးချယ်မှု စာရင်းသွင်း လုပ်ငန်းစဉ်ကို နှစ်စဉ် ဆောင်ရွက်ရန် အရေးကြီးပါသည်။

ချွင်းချက် လုပ်ငန်းစဉ်

အကယ်၍ ကျောင်းသားက ဘတ်စ်ကားဖြင့် သွားလို သော်လည်း၊ ပညာရေးဘုတ်အဖွဲ့က ဆုံးဖြတ်ထားသည့် ခံစားပိုင်ခွင့် သတ်မှတ်ချက်များ မပြည့်မီပါက ကြိုပို့ ချွင်းချက်ပုံစံကို ဖြည့်စွက်ပါ။ အကယ်၍နေရာရှိပါက ချွင်းချက်ဖြင့် ခွင့်ပြုမည် ဖြစ်သည်။ ပုံစံကို အွန်လိုင်းတွင် transportation.dpsk12.org/eligibility ၌ ရယူနိုင်သည်။ မေးခွန်းများရှိပါက (720) 423-4699 သို့ ဆက်သွယ်ပါ။ (တနင်္လာ-သောကြာ၊ နံနက် ၈ မှ ညနေ ၃ နာရီ)

အရေးကြီးသည့် ဘတ်စ်ကား သတင်းအချက်အလက်များ

ကျောင်း၏ ပထမရက်မတိုင်မီ

- (နံနက်နှင့် မွန်းလွဲ) ဘတ်စ်ကားလမ်းကြောင်း သတင်း အချက်အလက်များကို စုံစမ်းပါ။
- ကားလမ်းကြောင်း နံပါတ်များကို မှတ်မိပါစေ။
- ကားကြိုချိန်-ပြန်ပို့ချိန်များကို သိထားပါ။
- ကားဂိတ်နေရာများသို့ သွားကြည့်ပါ။
- ကားဝန်ထမ်းထံသို့ သင့်ကိုယ်သင် မိတ်ဆက်ပါ။

ဘတ်စ်ကားဂိတ်မှ ဟို-သည်သွားခြင်း

- ဘတ်စ်ကားဂိတ်သို့ အနည်းဆုံး ၁၀ မိနစ်စော၍ ရောက်လာပါ။
- ဘတ်စ်ကားဂိတ်မှ အလုံခြုံဆုံးလမ်းကြောင်းအတိုင်း သွားပါ။
- လူစီမံများနှင့် စကားမပြောပါနှင့်။ ကားကြိုလိုက်မစီးပါနှင့်။
 - အကယ်၍ လူစီမံက သင့်ထံချည်းကပ်လာပါက ဘတ်စ်ကားမောင်းသူကို ချက်ချင်းအကြောင်းကြားပါ။
- ဘတ်စ်ကားကို သတ်မှတ်ချိန်၊ သတ်မှတ်ဂိတ်တွင် စီးပါ။
- အကယ်၍ ကားထွက်သွားပါက၊ သင် ၁၅ မိနစ်ထက် ပို၍ နောက်ကျပါက ဖုန်း (720) 423-4624 သို့ ခေါ်ပါ။
 - မှတ်ချက်။ ကျောင်းပထမ နှစ်ပတ်တွင် ကျောင်းကား နောက်ကျနိုင်ပါသည်။ နှင်းကျသည့်နေ့များနှင့် လမ်းပိတ်ဆို့မှုကြောင့်လည်း နောက်ကျနိုင်ပါသည်။

ဘတ်စ်ကားဂိတ်တွင်

- ဘတ်စ်ကားဂိတ်ရှိ ပစ္စည်းများကို ရှိသေပါ။ ပန်းစိုက် ထားသောနေရာများတွင် အမှိုက်မပစ်ရ။ လမ်းမလျှောက်ရ။
- ကားစီးရန် အဆင်သင့်ပြင်ထားပါ။ ရပ်လျှင် လမ်းနှင့် ဝေးရာ အန္တရာယ်ကင်းစွာ ရပ်စောင့်ပါ။
 - မှတ်ချက်။ ဘတ်စ်ကားမောင်းသူက ကားဂိတ်တွင် ကားရောက်လာကြောင်း လိုက်ပါမည့်သူများကို အသိပေးရန် ဟွန်းမတီးရပါ။ အချိန်မီလာပါ။
- အန္တရာယ်ရန်များ (ပုံကိုကြည့်ပါ) မှ ကင်းဝေးရာ နေပါ။
- ကားစီးရန် + ကဒ်ကို အဆင်သင့်ပြင်ထားပါ။

ကားစီးခြင်း

- ကျောင်းသားအားလုံးသည် သူတို့၏ + ကဒ်များ ကို နေ့စဉ် အသုံးပြုရပါမည်။ ထိုင်စီးပါ။ မျက်နှာကို ရှေ့ထားပါ။ အလယ်လမ်းကြောင်းတွင် ခြေထောက်မထားရ။ သင့်ကိုယ်ခန္ဓာ အစိတ်အပိုင်းအားလုံး ကားထဲတွင် ရှိပါစေ။ အပြင်မထုတ်ရ။ ခုံမညီးထားရ။ ကားမောင်းသူ အာရုံမနောက်စေရန် အသံကို တိုးတိုးညှင်သာပြောပါ။ ကြီးမားသည့်၊ အန္တရာယ်မကင်းသည့် ပစ္စည်းများ ကားပေါ်တွင် မယူရ။ တားမြစ်သည်။ စကိတ်ဘုတ်ပြားနှင့် အားကစားပစ္စည်းများကို သေချာလုံခြုံစွာ အိပ်ဖြင့် ထုပ်ပိုးပါ။

ကားပေါ်မှဆင်းခြင်း

- သတ်မှတ်ကားရပ်ရန် နေရာများ၌သာ ကျောင်းသားများဆင်းရန် ဖြစ်သည်။ အကယ်၍ အခြားနေရာတွင် ဆင်းရန်လိုအပ် ပါက၊ မိဘတစ်ဦး၊ သို့မဟုတ်ကျောင်းအုပ်ချုပ်သူ များထံမှ စာရေးသားခွင့်ပြုချက် လိုအပ်သည်။ ကားလုံးဝရပ်၍ တံခါးဖွင့်သည့်တိုင် ခုံတွင် ထိုင်နေပါ။

အထူးလမ်းညွှန်ချက်များ

- အထူးပညာရေးလိုအပ်ချက် ကျောင်းသားများ။ မိဘများ၊ အုပ်ထိန်းသူများ သို့မဟုတ် တာဝန်ပေးထားသည့် အရွယ်ရောက်ပြီးသူသည် ကားမောင်းသူက ကျောင်းသားကိုတစ်ဦးတည်း ပစ်မထားရန် ညွှန်ကြားသည့်အခါ ကားပေါ်တွင် လိုက်ပါရမည်။ နေ့တစ်ဝက်မူကြို နှင့် ECE ကျောင်းသားများကို တာဝန်ပေးထားသည့် အုပ်ထိန်းသူက ကြိုရမည်။ နေ့ကုန်ဆုံး၍ ကျောင်းလွှတ်သော မူကြိုကျောင်းသားများကို သတ်မှတ်ကားဂိတ်တွင် အသက်ပိုကြီးသည့် ညီအစ်ကိုများ၊ တာဝန်ပေးသူ လူကြီးများနှင့် ချပေးမည်။ တစ်ဦးတည်း ထားခဲ့၍ မရပေ။ တစ်ဦးတည်းပစ်ထား၍ မရသော ကျောင်းသားများ၊ လူကြီးမကြိုသော ကျောင်းသားများသည် ကားပေါ် တွင်နေ၍ လမ်းကြောင်းအတိုင်း ဆက်လိုက်ပါရမည်။ ကျောင်းသားကို နောက်ဆုံးဂိတ်သို့ ခေါ်ဆောင်သွားမည်။

ဘတ်စ်ကားပေါ်လိုက်နာရမည့် ကျောင်းသား အမှုအကျင့်

- လေးစားပါ။ ကြင်နာသည့်စကားလုံးသုံးပါ။ လုံခြုံရေး ဦးစားပေးပါ။
- ကြီးလေးသည့်အမှုအကျင့် ချိုးဖောက်မှုများ။ ကြီးလေးသည့် အမှုအကျင့်ချိုးဖောက်မှုများတွင် ဆဲရေးသည်၊ မလျော်ကန်သည့် စကားသုံးခြင်း၊ ရန်ဖြစ်ခြင်း၊ ကိုယ်ခန္ဓာကို တိုက်ခိုက်ခြင်း၊ ချိုးနှိမ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ပစ္စည်းဖျက်ဆီးခြင်း၊ သစ်ပတ်စေခြင်း၊ ခိုးယူခြင်း၊ လိင်ပိုင်းအမှုအကျင့် ပြုမှုခြင်း၊ ကြိုပို့ဝန်ထမ်းများကို ရန်လိုဆက်ဆံခြင်း။
- အနိုင်ကျင့်ခြင်း။ DPS ကျောင်းများတွင် အနိုင်ကျင့်ခြင်းကို လုံးဝ သည်းမခံပါ။ အကယ်၍ ကျောင်းသားသည် အနိုင်ကျင့်ခံရပါက၊ မလုံခြုံဟုထင်ပါက ကျောင်းသားက ကားမောင်းသူထံသို့၊ ကားအကူထံသို့ ချက်ချင်း သတင်းပို့ပါ။

ကြိုပို့ဝန်ထမ်းအနေဖြင့် ကျောင်းပြီးချိန် လှုပ်ရှားမှုများ အတွက်နှင့် ချွင်းချက်ဖြင့်စီးနင်းခွင့်ပြုသူများအတွက်၊ သို့မဟုတ် ကြီးလေးသောအမှုအကျင့် ချိုးဖောက်မှုများက ကားပေါ်ရှိ အခြားသူများအပေါ် အန္တရာယ်ရှိစေနိုင်သည့်အခါ ဘတ်စ်ကား အသုံးပြုခွင့်ကို ဆိုင်းရန် လုပ်ပိုင်ခွင့် ရှိပါသည်။ ဘုတ်အဖွဲ့ဝင်အရ ယင်းကျောင်းသားများသည် သူတို့၏ ကျောင်းတွင်လည်း နောက်ဆက်တွဲ အကျိုးဆက်များကို ကြိုရလိမ့်မည်။

အခြားနည်းလမ်းဖြင့် ကျောင်းလာခြင်း

- စက်ဘီးဖြင့် ကျောင်းတက်ခြင်း
 - စက်ဘီးဦးထုပ်နှင့် အန္တရာယ်ကင်း ပစ္စည်းများ ဝတ်ဆင်ပါ။
 - ယာဉ်လမ်းအတိုင်း၊ ညာဖက်မှနေ၍ စီးပါ။
 - ယာဉ်အသွားအလာ ကြည့်ပါ။
 - လမ်းဖြောင့်အတိုင်း စီးနင်းပါ။
 - လမ်းမပေါ်သို့ မတက်မီ၊ လမ်းဆုံးတွင်ရပ်၍ကြည့်ပါ။
- လမ်းလျှောက်၍ ကျောင်းတက်ခြင်း
 - အတူတကွ လမ်းလျှောက်ပါ။
 - မြင်သာပါစေ။
 - ယာဉ်အသွားအလာ ကြည့်ပါ။
 - လမ်းကို အန္တရာယ်ကင်းမှကူးပါ။ လမ်းကူးရမည့် နေရာမှ ဖြတ်ကူးပါ။ အချိန်တိုင်းတွင် လမ်းဘေး လျှောက်ရန် နေရာကိုသုံးပါ။
 - လမ်းအချက်ပြများ၊ အမှတ်အသားများ၊ ကျောင်း လမ်းဖြတ်ကူးရမည့် အစောင့်များကို လိုက်နာပါ။



ရပ်ပါ။ ဤအချက်သည် ဥပဒေအရ ဖြစ်သည်။

- မီးအချက်ပြနေပါက ရပ်ဟု ဆိုလိုသည်။
- ကလေးများရှိနေသည်။
- မီးနီအချက်ပြနေမှု မရပ်မချင်း ဆက်မသွားပါနှင့်။